

သို့

ဒေါ်မိသန္တာမြင့်
ညွှန်ကြားရေးမှူး
ဥပဒေများစိစစ်အကြံပြုရေးဌာနခွဲ
ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာန
ပြည်ထောင်စုရှေ့နေချုပ်ရုံး
ရုံးအမှတ် (၂၅)

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်

အကြောင်းအရာ။ အမျိုးသားမြေဥပဒေရေးဆွဲမှုလုပ်ငန်းစဉ်အပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အကြံပြုချက်များပေးပို့ခြင်း

၁။ ပြည်ထောင်စုရှေ့နေချုပ်ရုံး Website များနှင့် နေ့စဉ်သတင်းစာများမှ အများပြည်သူသို့ အသိပေးအကြောင်းကြားချက်အရ အမျိုးသားမြေဥပဒေရေးဆွဲမှုလုပ်ငန်းစဉ်အပေါ်(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြုချက်များပေးပို့လိုပါက ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့နိုင်ကြောင်း ဖိတ်ကြားမှုအပေါ် မိမိတို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းမှသိရှိရသဖြင့် ပြည်သူများ၏ အကြံပြုချက်ကို အလေးထားဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း ဦးစွာပထမဖော်ပြအပ်ပါသည်။

၂။ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အချို့နှင့် Landesa တို့ ဆွေးနွေးညှိနှိုင်းချက်များအရ အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲပြုစုရေးလုပ်ငန်းစဉ်အတွက် ထွက်ပေါ်လာသော အကြံပြုချက်များအား တာဝန်ရှိသူကိုယ်စားလှယ်များထံ တင်ပြအပ်ပါသည်။

၃။ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် အစိုးရအဖွဲ့မှ အမျိုးသားမြေဥပဒေ(မူကြမ်း) ထွက်ပေါ်လာရန် ကြိုးပမ်းနေမှုများကို သိရှိရသည့်အတွက် လွန်စွာ ဝမ်းသာပီတိဖြစ်မိပါသည်။ ထို့ကြောင့် မိမိတို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ လူထုအသံများကိုစုစည်းပြီး ဌာနဆိုင်ရာများ၊ ဥပဒေပြုအမတ်များအတွက် အထောက်အကူပြုစေနိုင်ရန် Online ဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းပေါင်း (၁၅) ဖွဲ့ မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ။

၄။ ဆွေးနွေးမှုများမှ ရရှိလာသည့် အမျိုးသားမြေဥပဒေ(မူကြမ်း)လုပ်ငန်းစဉ်နှင့် စပ်လျဉ်းသော အကြံပြုချက် (၁၈) ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲမှုလုပ်ငန်းစဉ်သည် အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် အတူ သက်ဆိုင်ရာလူထုအား အမှန်တကယ်ကိုယ်စားပြုသော တောင်သူကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ လုပ်ကွက် ငယ်တောင်သူလယ်သမားများ၊ အမျိုးသမီးများ အားလုံးပါဝင်ခွင့် ပိုမိုရှိစေ၍ ပွင့်လင်းမြင်သာမှုရှိသင့်ပါသည်။

- (ခ) ဥပဒေကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်အား လုံလောက်စွာအချိန်ယူ၍ အားလုံးပါဝင်ဆွေးနွေးခွင့် ရသည့် ပုံစံဖြင့် ဖော်ဆောင်သင့်ပါသည်။
- (ဂ) လုပ်ငန်းစဉ်တလျှောက်လုံး ပွင့်လင်းမြင်သာမှုရှိ၍ အားလုံးပါဝင်ခွင့် ရစေရေးအတွက် အချက်အလက်များအား တိတိကျကျ ရှင်းလင်းသေချာစွာ အချိန်နှင့်တပြေးညီ သင့်လျော်သော တိုင်းရင်းသား ဘာသာစကား များဖြင့် ဖြန့်ဝေသင့် ပါသည်။
- (ဃ) ဤလုပ်ငန်းစဉ်သည် အထက်မှအောက်သို့ ညွှန်ကြားဆောင်ရွက်သည့် ပုံစံမျိုးမဟုတ်ဘဲ အောက်ခြေမှအသံများ၊ အမြင်များကို နားထောင်၍ ပြည်သူတစ်ရပ်လုံး ပါဝင်ဆွေးနွေး တင်ပြခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ရေးဆွဲ ပြဋ္ဌာန်းသင့်ပါသည်။
- (င) အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရေး လုပ်ငန်းကော်မတီများတွင် အမျိုးသမီးပါဝင်မှု အားကောင်းစေရေးအတွက် သင့်တော်သည့် အမျိုးသမီးအဖွဲ့ဝင်အရေအတွက်တစ်ခု ထည့်သွင်း သတ်မှတ်သင့်ပါသည်။
- (စ) အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရာ၌ ကနဦးမူကြမ်း(Zero Draft) ထွက်ပေါ်လာပြီး သည့်အခါ ပြည်သူလူထုထံ လုံလောက်သော အချိန်အတိုင်းအတာဖြင့် ချပြ၊ ဆွေးနွေး၊ သဘောထား ခံယူပြီးမှသာ အပြီးသတ်မူကြမ်း (Final Draft) ဆက်လက်ရေးဆွဲသင့်ပါသည်။
- (ဆ) လုပ်ငန်းကော်မတီများမှနေ၍ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ခရိုင်အဆင့်ကော်မတီများ ဆက်လက်ဖွဲ့စည်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် သက်ဆိုင်ရာ အဖွဲ့များအားလုံး ဟန်ချက်ညီစွာ တန်းတူညီမျှ ပါဝင်ခွင့်ရရန် သတိပြုသင့်ပါသည်။
- (ဇ) အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရာတွင် လုံလောက်သော အချက်အလက်၊ အထောက် အထားများစုဆောင်းခြင်းနှင့် သုတေသနလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်သင့်ပါသည်။
- (ဈ) အမျိုးသားမြေအသုံးချမှုမူဝါဒ ရေးဆွဲမှုလုပ်ငန်းစဉ်မှရရှိခဲ့သည့် သင်ခန်းစာများကို လေ့လာ၍ ကြိုတင်ပြင်ဆင်သင့်ပါသည်။ လူထုသဘောထားခံယူ၍ ဆွေးနွေးသည့် အဆင့်တွင် အခြားသောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း အပြိုင်ဆွေးနွေး ပွဲများ ကျင်းပလာမည်ဖြစ်ရာ ယင်းတို့ထံမှ ဖြည့်စွက် အကြံပြုချက်များကိုလည်း လက်ခံ၍ ဟန်ချက်ညီညီ ထည့်သွင်းစဉ်းစားသင့်ပါသည်။
- (ည) အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲရာတွင် တိုင်းရင်းသားအဖွဲ့အစည်းများအပြင် ဌာနေတိုင်းရင်းသား လူမျိုးစုများ၏ မြေယာဆိုင်ရာ မူဝါဒများ၊ ဓလေ့ထုံးတမ်းမြေယာ စီမံခန့်ခွဲမှုများကိုလည်း တရားဝင်ထည့်သွင်းစဉ်းစား အသိအမှတ်ပြုပေးရန် လိုအပ်ပါသည်။
- (ဋ) လုပ်ငန်းအထောက်အကူပြုအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် သတ်မှတ်ချက်များ (TOR) ကို ရေးဆွဲရာတွင် အများသဘောတူ ရေးဆွဲဆောင်ရွက် အတည်ပြုသင့်ပါသည်။
- (ဌ) အမျိုးသားမြေဥပဒေ(မူကြမ်း) ရေးဆွဲရေး လုပ်ငန်းစီမံချက်နှင့်ပတ်သက်သည့် အပြောင်း အလဲများနှင့် အချက်အလက်အသစ်များအား အချိန်နှင့်တစ်ပြေးညီ ပြည်သူသို့ချပြခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ဇယားကို ဥပဒေကြမ်း ရေးဆွဲအတည်ပြုမည့် ၂၀၂၁ နှစ်ကုန်အထိ တိုးချဲ့ပေးသင့်ပါသည်။ (ရည်ညွှန်း - အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက် နောက်ဆက်တွဲ-၁ (၃-၁))

- (၃) ကနဦးမူကြမ်း (Zero Draft)ကို ရေးသားရာတွင် အဆိုပြုထားသော သက်ဆိုင်ရာအစိုးရ ဌာနများ၊ မြေအသုံးချမှုလုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ကိုယ်စားပြု ကိုယ်စားလှယ်များ အပြင် လွှတ်တော်အသီးသီးမှ ရေးရာကော်မတီနှင့် ဥပဒေကြမ်းကော်မတီမှ ဥပဒေပြု လွှတ်တော်အမတ်များ အဆင့်တိုင်းတွင် ထိရောက်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သင့် ပါသည်။ (ရည်ညွှန်း - အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲပြုစုရေးလုပ်ငန်းစီမံချက် စာမျက်နှာ-၁၁)
- (ဗ) ကနဦးမူကြမ်း(Zero Draft)တွင် ပါဝင်သင့်သည့် အကြောင်းအရာများကို သုံးသပ်ရာ၌ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံ၊ လုပ်ဆောင်ချက်ကောင်းများအား လေ့လာ၍ နမူနာယူအသုံးချ သင့်ပါသည်။ (ရည်ညွှန်း - အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက် နောက်ဆက်တွဲ-၁ (၃-၂-၂-၁))
- (ဏ) ကနဦးမူကြမ်း(Zero Draft) ရေးဆွဲရာတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော အကြံပြုချက်များကို သုံးသပ်၍ မူကြမ်းတွင် ဖြည့်စွက်ရာ၌ အများသဘောတူ ဆောင်ရွက် နိုင်မည့် ကောင်းမွန်သော စနစ်တစ်ခု ပြုလုပ်ထားရန်၊ (ဥပမာ- မဲခွဲဆုံးဖြတ်ခြင်း သို့မဟုတ် အဖွဲ့ဝင် သတ်မှတ်ရာခိုင်နှုန်း၏ သဘောတူညီချက်ဖြင့် လက်ခံ/ပယ်ဖျက်ခြင်း)
- (တ) အမျိုးသားမြေဥပဒေတွင် တည်ဆဲဥပဒေများအကြား ဆန့်ကျင်ခြင်းမရှိစေဘဲ ဥပဒေ တစ်ခုနှင့် တစ်ခု အကြား သဟဇာတရှိရေး သတိပြုကာ တိကျသောအချက်များအား ထည့်သွင်း၊ ပယ်ဖျက်၊ အစားထိုးသင့်ပါသည်။
- (ထ) မြေဥပဒေများသဟဇာတဖြစ်စေရေးအတွက် အခြားသောနိုင်ငံများ၏ အတွေ့အကြုံများနှင့် လုပ်ငန်းစဉ်များကိုလေ့လာပြီး မြေယာနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များ အကြံပြုချက်များရယူ၍ ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။
- (ဒ) အမျိုးသားမြေဥပဒေတစ်ရပ်ဖြစ်ပေါ်လာရေးတွင် လုပ်ငန်းစဉ်ကောင်းတစ်ခု ဖြစ်ပေါ်လာရေး သာမက အခြားသောဆက်စပ်လျက်ရှိသည့် အကြောင်းအရာ၊ အခြေအနေ၊ အစိတ် အပိုင်းများအားလုံးကို ထည့်သွင်းစဉ်းစားလျက်စနစ်တကျ ဆောင်ရွက်သင့်ပါသည်။

၅။ မိမိတို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ အမျိုးသားမြေဥပဒေ(မူကြမ်း)ရေးဆွဲရေး လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပို့ခွင့်ရရှိသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။ တစ်ဆက်တည်းအနေဖြင့် အမျိုးသားမြေဥပဒေ(မူကြမ်း)တွင် ပါဝင်သင့်သည့်အကြောင်းအရာများနှင့် စပ်လျဉ်းသည့်အကြံပြုချက် (၁၀) ချက်ကိုလည်းထည့်သွင်းစဉ်းစား နိုင်ပါရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

- (က) လတ်တလော မြေယာစီမံခန့်ခွဲမှုစနစ်တွင် မြေယာလုပ်ပိုင်ခွင့်နှင့် မြေအသုံးချမှု မှန်ကန် စေရေးအတွက် မြေအမျိုးအစားနှင့် အတန်းအစားသတ်မှတ်ခြင်း၊ မြေကြီး မြေပုံမှန်ကန် စေခြင်း၊ ဌာနတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းမြေအသုံးချမှု တို့ကို လုပ်ပိုင်ခွင့် ခိုင်မာမှုရှိစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းအတွက် မြေအသုံးပြုခွင့်တို့ကို သဟဇာတ ဖြစ်စေခြင်း စသည့်တို့အား ဦးစားပေးလျက် အကျိုးသက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။

- (ခ) ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UNFAO) မှ ပြုစုထားသောမြေယာ၊ သစ်တောနှင့် ငါးလုပ်ငန်း လုပ်ပိုင်ခွင့်များအား စီမံအုပ်ချုပ်မှု တိုးတက်ရေးဆိုင်ရာ မိမိဆန္ဒအလျောက် လိုက်နာနိုင်သော လမ်းညွှန်ချက်များ (VGGT)နှင့် တွဲဖက် နည်းပညာလမ်းညွှန်ချက် စာတမ်းများကို ကိုးကား၍ သင့်လျော်သည့် အချက်များအား အမျိုးသားမြေဥပဒေ (မူကြမ်း) တွင် ထည့်သွင်းသင့်ပါသည်။
- (ဂ) အမျိုးသားမြေဥပဒေ (မူကြမ်း)ကို ရေးဆွဲ အကောင်အထည်ဖော်ရာတွင် မြေယာစီမံခန့်ခွဲမှု ယန္တရား အဆင့်ဆင့်တွင် လူထုကိုယ်စားလှယ်များအား အရေးပါသည့် နေရာတွင် ပါဝင်စေခြင်း ဖြင့် ဖွဲ့စည်းသင့်ပါသည်။
- (ဃ) မြေအသုံးချမှုစီမံချက်ရေးဆွဲရာတွင် ရိုးရှင်းလွယ်ကူသော စိုက်ပျိုးထုတ်လုပ် လုပ်ကိုင်မှု ပုံစံများကို ပြောင်းလဲအသုံးချ ကျင့်သုံးနိုင်သည့် မြေအသုံးချမှုပုံစံမျိုးဖြစ်စေရန် ဦးတည် ရေးဆွဲသင့်ပါသည်။ အဆိုပါ မြေအသုံးချမှုပုံစံများသည် လုပ်ကွက်ငယ်တောင်သူများနှင့် ဝေလှေထုံးတမ်း မြေယာအသုံးပြုသူများအတွက် အကာအကွယ်ဖြစ်စေသင့်ပါသည်။
- (င) အမျိုးသားမြေအသုံးချမှုမူဝါဒတွင် ထည့်သွင်းဖော်ပြထားချက်နှင့်အညီ အမျိုးသမီးအစုအဖွဲ့များ၏ မြေယာအသုံးပြုမှု အာမခံချက်နှင့် အမျိုးသမီးများ၏ မြေယာလုပ်ပိုင်ခွင့်အား အလေးထားမြှင့်တင်ပေးသည့် ရည်မှန်းချက်များအား အမျိုးသားမြေဥပဒေ (မူကြမ်း)တွင် ထင်သာမြင်သာစွာ ထည့်သွင်းပေးသင့်ပါသည်။
- (စ) မြေယာစီမံအုပ်ချုပ်ရေးတွင် အောက်ခြေအဆင့်မှစ၍ ဗဟိုအဆင့်ထိ အဆင့်တိုင်း၌ တာဝန်ခံ အရာရှိများ၏ တာဝန်ဝတ္တရားများနှင့် ဆောင်ရွက်ရန်တို့အား ရှင်းလင်းပြတ်သားစွာ ဖော်ပြ ထားသင့်ပါသည်။
- (ဆ) မြေအသုံးပြုမှု စီမံကိန်းရေးဆွဲရာတွင် ကျေးရွာအဆင့်မှစတင်၍ ဆောင်ရွက်သည့် စနစ်ကိုကျင့်သုံးသင့် ပါသည်။
- (ဇ) တိုင်းရင်းသားလူမျိုးများ နှင့် ဌာနေတိုင်းရင်းသားလူမျိုးစုများ၏ မြေအသုံးပြုခြင်းနှင့် စီမံခန့်ခွဲခွင့်တို့အတွက် အကာအကွယ်ဖြစ်စေမည့် ထိရောက်သည့်အစီအမံများအား အလေးထား ဆောင်ရွက်ပေးသင့်ပါသည်။
- (ဈ) မြေယာကိုအခြေပြုလျက် အသက်မွေးဝမ်းကျောင်းပြုနေသော ပြည်သူလူထု၏ မြေယာ လုပ်ပိုင်ခွင့်နှင့် မြေယာအခွင့်အရေးများခိုင်မာရေးအတွက် အကာအကွယ်ဖြစ်စေမည့် ထိရောက်သည့် ပြဌာန်းချက်များအား အမျိုးသားမြေဥပဒေ(မူကြမ်း) တွင် ထည့်သွင်း ပြုစုသင့်ပါသည်။
- (ည) မြေယာကိုအခြေခံလျက် အသက်မွေးဝမ်းကျောင်းပြုနေသော ပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စားနပ်ရိက္ခာနှင့်အာဟာရဖူလုံမှုတို့ကို အာမခံချက်ရှိစေသည့် ပြဌာန်းချက်များကို အမျိုးသားမြေဥပဒေ(မူကြမ်း)တွင် ထည့်သွင်းသင့်ပါသည်။

၆။ အထက်ပါအကြံပြုချက်များအား ပူးတွဲပေးပို့သော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

| စဉ် | အဖွဲ့အစည်း အမည် |
|-----|--|
| ၁။ | CARE Myanmar |
| ၂။ | Tavoyan Women Union |
| ၃။ | အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ |
| ၄။ | ရွှေမှော်ဝန်းလူမှုဖွံ့ဖြိုးရေးအဖွဲ့ |
| ၅။ | Social Actors Group |
| ၆။ | Action Dignity & Development |
| ၇။ | CPRCG Paralegal, Sagaing |
| ၈။ | တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ |
| ၉။ | Metta development foundation, Pathein |
| ၁၀။ | ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားများနှင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံ စိုက်ပျိုးရေးလုပ်သားများအဖွဲ့ |
| ၁၁။ | လန်ဒက်ဆာ |
| ၁၂။ | အထက်ချင်းတွင်းလူငယ်များကွန်ရက် |
| ၁၃။ | Green Mon Land Association |
| ၁၄။ | Namati |
| ၁၅။ | လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း |

၇။ ယခုတင်ပြချက်ပါ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ဆွေးနွေးအကြံပြုချက်များကို Landesa မှပါဝင်အားဖြည့် မှတ်တမ်းတင်ပေးပါသည်။

၈။ ဆက်လက်၍ ဥပဒေများဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင်လည်း မိမိတို့ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဆက်လက်ပူးပေါင်းပါဝင်ပြီး လူထုအသံကို သက်ဆိုင်ရာကော်မတီများ၊ အစိုးရဌာနများ နှင့် လွှတ်တော်အရပ်ရပ် သို့ထပ်မံ ပေးပို့သွားပါမည်။

လေးစားစွာဖြင့်
 အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်
 အစိုးရမဟုတ်သောအဖွဲ့အစည်းများ

မိတ္တူကို
 ဥက္ကဋ္ဌ၊ အမျိုးသားမြေအသုံးချမှုကောင်စီ
 ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး

ဖြန့်ဝေခြင်း

- ပူးတွဲအကြံပြုချက်များပေးပို့သည့်အဖွဲ့အစည်းများအားလုံး
 - ၁။ CARE Myanmar
 - ၂။ Tavoyan Women Union
 - ၃။ အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ
 - ၄။ ရွှေမှော်ဝန်းလူမှုဖွံ့ဖြိုးရေးအဖွဲ့
 - ၅။ Social Actors Group
 - ၆။ Action Dignity & Development
 - ၇။ CPRCG Paralegal, Sagaing
 - ၈။ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ
 - ၉။ Metta development foundation, Pathein
 - ၁၀။ ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားများနှင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံ စိုက်ပျိုးရေးလုပ်သားများအဖွဲ့
 - ၁၁။ လန်ဒက်ဆာ
 - ၁၂။ အထက်ချင်းတွင်းလူငယ်များကွန်ယက်
 - ၁၃။ Green Mon Land Association
 - ၁၄။ Namati
 - ၁၅။ လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း